

DeKalb ကောင်တီကျောင်းခရိုင်၏ အွန်လိုင်းလျှောက်လွှာလုပ်ငန်းစဉ်မှ ကြိုဆိုပါ၏။

အွန်လိုင်းလျှောက်လွှာ လုပ်ငန်းစဉ်အား သင် စတင်ဆောင်ရွက်ခြင်းမပြုမီ ကျေးဇူးပြုပြီး လိုအပ်သည့် စာရွက်စာတမ်းများနှင့် အချက်အလက်များအား စုဆောင်းပေးပါ။ 2022-2023 အတွင်း မွေးဖွားသည့် အရည်အချင်းပြည့်မီသူ မူကြိုတန်းများ၏ ကံစမ်းမဲကာလမှာ စက်တင်ဘာလ 2 ရက်၊ 2017- စက်တင်ဘာလ 1 ရက်၊ 2018 အတွင်း ဖြစ်သည်။

မူကြိုကံစမ်းမဲ (Pre-K Lottery) လုပ်ငန်းစဉ် အဆင့်များ

1. အွန်လိုင်းတွင် လျှောက်ထားရန် အတွက် မိဘဖြစ်သူ၏ အီးမေးလ်လိပ်စာ လိုအပ်ပါသည်။
2. အောက်တွင်စာရင်းပြုဖော်ပြထားသော လိုအပ်သည့် စာရွက်စာတမ်းများအား အပ်လုဒ်တင်သွင်းပေးပါ။
3. အသိပေးအကြောင်းကြားချက်အား ကြည့်ရှုရန်အတွက် သင့် အီးမေးလ် နှင့်/သို့မဟုတ် မိဘဆိုင်ရာ အီလက်ထရောနစ် ဒက်ရှိတုဒ် အား စစ်ဆေးကြည့်ရှုပေးပါ။
4. အကယ်၍ ထိုင်ခုံနေရာ ချီးမြှင့်ခြင်းခံရလျှင် သင့် ထိုင်ခုံနေရာအား 14 ရက်အတွင်း လက်ခံ သို့မဟုတ် ငြင်းဆန်ပေးပါ။
5. အကယ်၍ လက်ခံမည်ဆိုလျှင် လိုအပ်သည့် နောက်ဆက်တွဲ စာရွက်စာတမ်းများအား သင်၏ အကောင့် အတွင်းသို့ စာရင်းသွင်းခွင့်ကာလဖြစ်သည့် ဧပြီလ 11-29 ရက်၊ 2022 အတွင်း အပ်လုဒ်တင်သွင်းပေးရမည် ဖြစ်သည်။
6. အကယ်၍ သင်သည် စောင့်ဆိုင်းစာရင်းအတွင်း၌ နေရာချထားခြင်းခံရလျှင် ထိုင်ခုံနေရာ ချထားပေးအပ်မှု ရရှိနိုင်ခြေနှင့် နောက်ဆက်တွဲ ညွှန်ကြားချက်များတို့အား စောင့်ကြည့်ရန်အတွက် သင့် အီးမေးလ်အား အနီးကပ် စောင့်ကြည့်ကြည့်ရှုပေးပါ။
7. မိဘ နှင့်/သို့မဟုတ် အုပ်ထိန်းသူမှ စာရင်းသွင်းမှုလုပ်ငန်းစဉ် မပြည့်စုံမချင်း ကလေးများအနေဖြင့် မူကြိုကျောင်းသို့ တရားဝင် စာရင်းသွင်းခွင့်ရမည်မဟုတ်ပါ။ ကျောင်းစတင်ရသော ပထမနေ့တွင် နံနက် (၁၀) နာရီမတိုင်မီအချိန်တွင် ကျောင်းသို့ လာမတက်ရောက်သော မူကြို (Pre-K) အတန်းရှိ ၎င်း၏နေရာအား အခြားတစ်ဦးဖြင့် အစားထိုးမည်ဖြစ်ပါသည်။

အစီအစဉ်၏ သတ်မှတ်ချက်စည်းမျဉ်းများ

1. ကလေးဖြစ်သူသည် စက်တင်ဘာလ 1 ရက်၊ 2022 တွင် အသက် လေးနှစ် ပြည့်ပြီး ဖြစ်ရမည်ဖြစ်သည်။
2. ကလေးဖြစ်သူသည် DeKalb ကောင်တီကျောင်း၏ ကျောင်းတက်ခွင့်ရအတွင်း နေထိုင်သူ ဖြစ်ရမည်ဖြစ်သည်။
3. အကယ်၍ သင်သည် နှစ်မြွှာပူး၊ သုံးမြွှာပူး အစရှိသည်တို့၏ မိဘဖြစ်လျှင် ကလေးတစ်ဦးစီအတွက် လျှောက်လွှာတစ်စောင်စီ တင်သွင်းပေးရန် လိုအပ်မည် ဖြစ်သည်။ အကယ်၍ စာရင်းပေါ်၌ သင့်ကလေးသည် နံပါတ် 22 အား ရရှိခဲ့လျှင် အမြွှာကလေး တစ်ဦးအတွက် ထိုင်ခုံနေရာ တစ်နေရာအား လက်ခံ၍ ကျန်နောက်တစ်ဦးအား စောင့်ဆိုင်းစာရင်းပေါ်၌ နေရာချထားနိုင်သော ရွေးချယ်ခွင့်ရရှိမည် ဖြစ်သည်။ နောက်ထပ် ဒုတိယရွေးချယ်စရာမှာမူ အမြွှာနှစ်ဦးစလုံးအတွက် ထိုင်ခုံနေရာ ရရှိသည့်အထိ စောင့်ဆိုင်းရန် ဖြစ်သည်။

လုပ်ငန်းစဉ်

လျှောက်ထားသူများအနေနှင့် ဘယ်ဘက်ရှိ "Apply Now (ယခု လျှောက်ထားရန်)" ခလုတ်အား နှိပ်လိုက်ရုံဖြင့် အွန်လိုင်း ကံစမ်းမဲ လျှောက်လွှာနှင့် အခြားသော ကံစမ်းမဲဆိုင်ရာ အချက်အလက်များ အားလုံးအား ဝင်ရောက်ရယူနိုင်မည်ဖြစ်သည်။ 2022-2023 ကျောင်းပညာသင်နှစ်အတွက် မူကြိုတန်း ကံစမ်းမဲ လျှောက်လွှာအား အင်္ဂါနေ့၊ ဖေဖော်ဝါရီလ 8 ရက်၊ 2022 မှ စတင်၍ ဝင်ရောက်ရယူနိုင်မည် ဖြစ်ပြီး၊ အင်္ဂါနေ့၊ မတ်လ 8 ရက်၊ 2022 တွင် စာရင်းပိတ်မည် ဖြစ်သည်။ အကယ်၍ သင်သည် လျှောက်လွှာအား တစ်ထိုင်တည်း ဖြည့်စွက်ဆောင်ရွက်နိုင်ခြင်း မရှိလျှင် သင့် အချက်အလက်များအား သိမ်းဆည်းထားကာ နောက်မှ ပြန်လည်လာရောက် ဖြည့်စွက်နိုင်ပါသည်။ သို့သော် အင်္ဂါနေ့၊ မတ်လ 8 ရက်၊ 2022 အထိ တင်သွင်းရမည်ဖြစ်သည်။ အင်္ဂါနေ့၊ မတ်လ 8 ရက်၊ 2022 ကျော်လွန်ပါကမူ ကံစမ်းမဲ လျှောက်လွှာများအား မည်သည့်အကြောင်းအရင်းအတွက်ကြောင့်မဆို လက်ခံပေးမည် မဟုတ်ပေ။

လျှောက်လွှာအား ဖြည့်စွက်ချိန်တွင် သင့်အနေနှင့် ရွေးချယ်မှု တစ်ခုကိုသာလျှင် ပြုလုပ်ခွင့် ရှိမည် ဖြစ်သည်။ သင်သည် သင် လျှောက်ထားသော ကျောင်းတက်ခွင့်အတွင်း နေထိုင်သူ ဖြစ်ရမည် ဖြစ်သည်။ ကံစမ်းမဲအား ဆောင်ရွက်ပြီးနောက် ထိုင်ခုံနေရာ တစ်နေရာအား လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် မိဘဖြစ်သူသည် ကျန်ရှိသော စာရွက်စာတမ်းများအား ကံစမ်းမဲ ပလက်ဖောင်းပေါ်သို့ အပ်လုဒ်တင်သွင်းပေးရမည် ဖြစ်သည်။ ဤကာလအတွင်း အချက်အလက်များ အားလုံးအား အတည်ပြုစစ်ဆေးသွားမည် ဖြစ်သည်။ အကယ်၍ အချက်အလက်များအား မှားယွင်းစွာ တင်သွင်းထားလျှင် သို့မဟုတ် သင့် လျှောက်လွှာအား ပုံပိုးရန်အတွက် စာရွက်စာတမ်းများအား လုံလောက်စွာ ထောက်ပံ့ပေးဖို့ သင် ပျက်ကွက်ခဲ့လျှင် သို့မဟုတ် သင်၏ မူကြိုတန်း ထိုင်ခုံနေရာအား လက်လွှတ်ဆုံးရှုံးမည် ဖြစ်သည်။ ကျေးဇူးပြုပြီး ဤစာမျက်နှာပေါ်မှ Required Documents (လိုအပ်သော စာရွက်စာတမ်းများ) စာရင်းအား ပြန်လည်ကြည့်ရှုစစ်ဆေးပေးပါ။

လျှောက်လွှာအား တင်သွင်းရန်အတွက် ကျေးဇူးပြုပြီး "Apply Now (ယခု လျှောက်ထားရန်)" ခလုတ်အား နှိပ်ပေးပါ။

****လျှောက်လွှာတစ်စောင် တင်သွင်းခြင်းအားဖြင့် အစီအစဉ်အတွင်း လက်ခံဝင်ရောက်ခွင့် ရရှိမည်ဟု အာမ မခံပေ။**

မူကြို (Pre-K) အတွက် လိုအပ်သောစာရွက်စာတမ်းများ

ကံစမ်းမဲတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများကို အွန်လိုင်း စာရင်းသွင်းမှု လုပ်ငန်းစဉ်အတွင်း အပ်လုဒ် လုပ်ပေးပါရန် လိုအပ်ပါသည်။

1. **မွေးစာရင်း အထောက်အထား** သင့်ကလေးသည် စက်တင်ဘာလ 1 ရက်၊ 2022 တွင် သို့မဟုတ် ၎င်းမတိုင်မီတွင် အသက် လေးနှစ် ပြည့်ပြီး ဖြစ်ရမည် ဖြစ်သည်။
 - မွေးဖွားခြင်း သက်သေခံလက်မှတ် မူရင်း ၊ မွေးဖွားသည့် ဆေးရုံမှ အရှင်မွေးလက်မှတ် ၊ အစိမ်းရောင်ကတ်၊ ပန်းရောင်ကတ် သို့မဟုတ် I-94 ဖက်ဒရယ်ကတ် ၊ သို့မဟုတ် ကလေးငယ်၏ ပတ်စ်ပို့ (ထိုစာရွက်စာတမ်းများ၏ မိတ္တူများအား လက်မခံပါ)
2. **တရားဝင် အုပ်ထိန်းသူဖြစ်ကြောင်း မှတ်ပုံတင်အထောက်အထား** (တင်ပြနိုင်မည်ဆိုပါက)
 - ကလေး၏မွေးစာရင်းတွင် သင့်အမည်မပါဝင်မှသာ လိုအပ်ပါမည်
3. **မိဘ ၊ အုပ်ထိန်းသူဖြစ်ကြောင်း မှတ်ပုံတင်အထောက်အထား**
 - ဂျော်ဂျီယာ ယာဉ်မောင်းလိုင်စင်၊ သို့မဟုတ် သက်တမ်းမကုန်သေးသော U.S. ပတ်စ်ပို့ ID တစ်ခုကဲ့သို့သော ပြည်နယ် သို့မဟုတ် အစိုးရမှ ထုတ်ပေးသည့် သက်တမ်းမကုန်သေးသော ဓါတ်ပုံ ID
4. **မိဘ/အုပ်ထိန်းသူ ဂျော်ဂျီယာတွင် နေထိုင်ကြောင်း အထောက်အထား***
 - သင်၏ အမည်ဖြင့် အပေါင်ခံခြင်း သို့မဟုတ် ငှားရမ်းခြင်း သဘောတူညီချက်၊ သို့မဟုတ် သင်၏ အမည်ဖြင့် မိဘာခ၊ ဂက်(စ)၊ သို့မဟုတ် ရေ ကျသင့်ငွေတောင်းခံလွှာများ၊ ကော့ဘယ်လ်နှင့် ဖုန်းငွေတောင်းခံလွှာများကို လက်မခံပါ

*အကယ်၍ သင်သည် တစ်စုံတစ်ယောက်နှင့် အတူနေထိုင်ပြီး သင့်တွင် သင့်အမည်ဖြင့် အငှားစာချုပ်၊ ပေါင်နံ့စာချုပ် သို့မဟုတ် အထွေထွေအသုံးစရိတ် တောင်းခံလွှာမရှိပါက၊ သင်သည် အောက်ပါတို့ကို တင်ပြရမည်- လက်မှတ်ထိုးပြီး နိတြိုပြန်ဆိုထားသော နေထိုင်ခွင့်ကျမ်းကျိန်လက်မှတ် နှင့် သင်နှင့်အတူနေထိုင်သည့် ပုဂ္ဂိုလ်၏အမည်ဖြင့် အငှားစာချုပ်/အပေါင်စာချုပ် ဖော်ပြချက် သို့မဟုတ် အသုံးစရိတ် တောင်းခံလွှာ နှင့် အဆိုပါကျမ်းကျိန်လွှာနှင့် ကိုက်ညီသည့် လိပ်စာကို ပြသထားသည့် ကလေး၏ အုပ်ထိန်းသူ အမည်ဖြင့်ဖော်ပြထားသော မေးလ်တစ်စောင်။

အကယ်၍ သင့်ကလေး၏ အမည် ရွေးချယ်ခံရကြောင်း အီလက်ထရောနစ် အသိပေးအကြောင်းကြားချက်အား သင် လက်ခံရရှိခဲ့ပါက အွန်လိုင်းပေါ်တွင်ပင် ထိုင်ခုံနေရာအား သင် လက်ခံပေးရမည်ဖြစ်ပြီး အောက်ဖော်ပြပါ စာရွက်စာတမ်းများ (#5-#8) အား စာရင်းသွင်းကာလဖြစ်သည့် ဧပြီလ 11-29 ရက်၊ 2022 အတွင်း အပ်လုဒ်တင်သွင်းပေးရမည် ဖြစ်သည်။

5. **ကလေး၏ လူမှုဖူလုံရေးကတ် မူရင်း သို့မဟုတ် "တောင်းဆိုပိုင်ခွင့်ကို စွန့်လွှတ်ကြောင်း တရားဝင်စာ"**
 - "တောင်းဆိုပိုင်ခွင့်ကို စွန့်လွှတ်ကြောင်း တရားဝင်စာ လိုအပ်ပါက စာရင်းသွင်းကာလအတွင်း သင့်ထံ ပေးပို့သွားမည်
6. **ကလေး၏ Peachcare card ကဒ်၊ Medicaid ကဒ်၊ ကျန်းမာရေးအာမခံကဒ် , EBT ကဒ် (food stamps) နှင့်/သို့မဟုတ် TANF (လျှောက်ထားခွင့်ရှိလျှင်)**
7. **ကိုယ်ခံအားစနစ်ဆိုင်ရာ လက်မှတ် (3231)**
8. **အမြင်အာရုံဆိုင်ရာ၊ အကြားအာရုံဆိုင်ရာ၊အာဟာရဆိုင်ရာ နှင့် သွားဘက်ဆိုင်ရာ စစ်ဆေးမှု လက်မှတ် (3300)**

လိုအပ်သောစာရွက်စာတမ်းများကို အတည်ပြုခြင်းအပေါ်မှတစ်ဆင့် မူကြို (Pre-K) ထိုင်ခုံ နေရာချထားမှုများအား ဆောင်ရွက်သည်။